


Awig~Awig Desa Bulian
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali ~ Indonesia


**PERPUSTAKAAN
KTR. DOKBUD BALI
PROP. BALI**

Pk/I/10/DOKBUD

Judul: Awig-awig désa Bulian. ^S 185^S
Pnj. 30 cm. Lb. 3,5 cm. Jml. 14 lb.
Asal: Kubutambahan, Buleleng.

Kep. S.

Judul: Awig-awig désa Bulian.
Pnj. 30 cm. Lb. 3,5 cm. Jml. 14 lb.
Asal: Kubutambahan, Buleleng.

3

1

A

Awig~Awig Desa Bulian
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali ~ Indonesia

3 1 B

၁၂ ၀ ၁၂ အဝိတ်ဗဟိယံ ၁၂ ၀ ၁၂ အဝိတ်ဗဟိယံ ၁၂ ၀ ၁၂ အဝိတ်ဗဟိယံ ၁၂ ၀ ၁၂ အဝိတ်ဗဟိယံ
 မှတ်တမ်းတစ်ချက်ရှိရာတွင် အဝိတ်ဗဟိယံသည် နေ့စဉ်အစဉ်ပျက်တို့ကို ထိန်းသိမ်း
 ကျင့်သုံးခြင်းကို ရည်ရွယ်ချက်ဖြင့် အဝိတ်ဗဟိယံကို ထိန်းသိမ်းစေရန် ဝန်ဆောင်မှု
 ပြုလုပ်ပေးခြင်းဖြစ်ပါသည်။

ဤအစဉ်ပျက်သည် အဝိတ်ဗဟိယံကို ထိန်းသိမ်းစေရန် ရည်ရွယ်ချက်ဖြင့်
 အဝိတ်ဗဟိယံကို ထိန်းသိမ်းစေရန် ဝန်ဆောင်မှု ပြုလုပ်ပေးခြင်းဖြစ်ပါသည်။

၃ 2 A

၁၂ ၀ ၁၂ အဝိတ်ဗဟိယံ ၁၂ ၀ ၁၂ အဝိတ်ဗဟိယံ ၁၂ ၀ ၁၂ အဝိတ်ဗဟိယံ ၁၂ ၀ ၁၂ အဝိတ်ဗဟိယံ
 မှတ်တမ်းတစ်ချက်ရှိရာတွင် အဝိတ်ဗဟိယံသည် နေ့စဉ်အစဉ်ပျက်တို့ကို ထိန်းသိမ်း
 ကျင့်သုံးခြင်းကို ရည်ရွယ်ချက်ဖြင့် အဝိတ်ဗဟိယံကို ထိန်းသိမ်းစေရန် ဝန်ဆောင်မှု
 ပြုလုပ်ပေးခြင်းဖြစ်ပါသည်။

ဤအစဉ်ပျက်သည် အဝိတ်ဗဟိယံကို ထိန်းသိမ်းစေရန် ရည်ရွယ်ချက်ဖြင့်
 အဝိတ်ဗဟိယံကို ထိန်းသိမ်းစေရန် ဝန်ဆောင်မှု ပြုလုပ်ပေးခြင်းဖြစ်ပါသည်။

Awig~Awig Desa Bulian
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali ~ Indonesia

3
B

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

4
A

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

Awig~Awig Desa Bulian
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali ~ Indonesia

3	4
	B

1. ...
 2. ...
 3. ...
 4. ...
 5. ...

4	5
9	A

1. ...
 2. ...
 3. ...
 4. ...
 5. ...

Awig~Awig Desa Bulian
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali ~ Indonesia

5
B

၅
 ပျာတူတူတူတူ... နွေ... နွေ... ပျာတူတူတူ... နွေ... နွေ...
 နွေ... နွေ... ပျာတူတူတူ... နွေ... နွေ...
 နွေ... နွေ... ပျာတူတူတူ... နွေ... နွေ...
 နွေ... နွေ... ပျာတူတူတူ... နွေ... နွေ...

6
A

၆
 ပျာတူတူတူ... နွေ... နွေ... ပျာတူတူတူ... နွေ... နွေ...
 နွေ... နွေ... ပျာတူတူတူ... နွေ... နွေ...
 နွေ... နွေ... ပျာတူတူတူ... နွေ... နွေ...
 နွေ... နွေ... ပျာတူတူတူ... နွေ... နွေ...

Awig~Awig Desa Bulian
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali ~ Indonesia

6

B

...
...
...
...
...
...
...
...
...
...

...
...
...
...
...
...
...
...
...
...

2

7

A

...
...
...
...
...
...
...
...
...
...
...

...
...
...
...
...
...
...
...
...
...
...

Awig~Awig Desa Bulian
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali ~ Indonesia

ဗ	7
	B

ဝပလ်းလ်း ဝလ်းလ်း ဝလ်းလ်း ဝလ်းလ်း ဝလ်းလ်း ဝလ်းလ်း
 ဝလ်းလ်း ဝလ်းလ်း ဝလ်းလ်း ဝလ်းလ်း ဝလ်းလ်း ဝလ်းလ်း
 ဝလ်းလ်း ဝလ်းလ်း ဝလ်းလ်း ဝလ်းလ်း ဝလ်းလ်း ဝလ်းလ်း
 ဝလ်းလ်း ဝလ်းလ်း ဝလ်းလ်း ဝလ်းလ်း ဝလ်းလ်း ဝလ်းလ်း

ဗ	8
	A

ဝလ်းလ်း ဝလ်းလ်း ဝလ်းလ်း ဝလ်းလ်း ဝလ်းလ်း ဝလ်းလ်း
 ဝလ်းလ်း ဝလ်းလ်း ဝလ်းလ်း ဝလ်းလ်း ဝလ်းလ်း ဝလ်းလ်း
 ဝလ်းလ်း ဝလ်းလ်း ဝလ်းလ်း ဝလ်းလ်း ဝလ်းလ်း ဝလ်းလ်း
 ဝလ်းလ်း ဝလ်းလ်း ဝလ်းလ်း ဝလ်းလ်း ဝလ်းလ်း ဝလ်းလ်း

Awig~Awig Desa Bulian
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali ~ Indonesia

8
B

Handwritten Balinese script on a palm leaf manuscript strip, divided into two columns by a central hole. The text is written in a traditional style with dark ink.

9
A

Handwritten Balinese script on a palm leaf manuscript strip, divided into two columns by a central hole. The text is written in a traditional style with dark ink.

Awig~Awig Desa Bulian
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali ~ Indonesia

9
B

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

10
A

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

Awig~Awig Desa Bulian
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali ~ Indonesia

11
B

...
 ...
 ...
 ...
 ...

12
A

...
 ...
 ...
 ...

Awig~Awig Desa Bulian
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali ~ Indonesia

၁၂ ၂၅	12
	B

၁၂
၂၅

တပတ်တို့ကို ပုလွန်တို့လွယ်တိုင်း၊ ပုလွန်တို့လွယ်တိုင်း
လွယ်တိုင်းလွယ်တိုင်း နယ်လွယ်တိုင်း၊ နယ်လွယ်တိုင်း
တိုင်းနယ်လွယ်တိုင်း၊ ပုလွန်တို့လွယ်တိုင်း၊ ပုလွန်တို့လွယ်တိုင်း
ပုလွန်တို့လွယ်တိုင်း၊ ပုလွန်တို့လွယ်တိုင်း၊ ပုလွန်တို့လွယ်တိုင်း

ကြေးမိုက်တို့ကို အပူတိုင်း၊ အပူတိုင်း အပူတိုင်း၊ အပူတိုင်း
အပူတိုင်း၊ အပူတိုင်း အပူတိုင်း၊ အပူတိုင်း အပူတိုင်း
အပူတိုင်း၊ အပူတိုင်း အပူတိုင်း၊ အပူတိုင်း အပူတိုင်း
အပူတိုင်း၊ အပူတိုင်း အပူတိုင်း၊ အပူတိုင်း အပူတိုင်း

၁၃ ၂၅	13
	A

၁၃
၂၅

ကြေးမိုက်တို့ကို အပူတိုင်း၊ အပူတိုင်း အပူတိုင်း၊ အပူတိုင်း
အပူတိုင်း၊ အပူတိုင်း အပူတိုင်း၊ အပူတိုင်း အပူတိုင်း
အပူတိုင်း၊ အပူတိုင်း အပူတိုင်း၊ အပူတိုင်း အပူတိုင်း
အပူတိုင်း၊ အပူတိုင်း အပူတိုင်း၊ အပူတိုင်း အပူတိုင်း

ကြေးမိုက်တို့ကို အပူတိုင်း၊ အပူတိုင်း အပူတိုင်း၊ အပူတိုင်း
အပူတိုင်း၊ အပူတိုင်း အပူတိုင်း၊ အပူတိုင်း အပူတိုင်း
အပူတိုင်း၊ အပူတိုင်း အပူတိုင်း၊ အပူတိုင်း အပူတိုင်း
အပူတိုင်း၊ အပူတိုင်း အပူတိုင်း၊ အပူတိုင်း အပူတိုင်း

Awig~Awig Desa Bulian
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali ~ Indonesia

13
B


Handwritten text in Balinese script on a palm leaf. The text is arranged in two columns. The left column contains approximately 10 lines of script, and the right column contains approximately 10 lines. The script is a traditional Balinese form used for legal or administrative records.

14
A

Handwritten text in Balinese script on a palm leaf. The text is arranged in two columns. The left column contains approximately 5 lines of script, and the right column contains approximately 5 lines. The script is a traditional Balinese form used for legal or administrative records.

Awig~Awig Desa Bulian
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali ~ Indonesia

rtg	14
	B





Awig~Awig Desa Bulian
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali ~ Indonesia

